



STATE OF MICHIGAN

OFFICE OF THE GOVERNOR

LANSING

GRETCHEN WHITMER
GOVERNOR

GARLIN GILCHRIST II
LT. GOVERNOR

အမိန့်ကြော်ငြာစာ

အမှတ် ၂၀၂၀-၁၇

မဖြစ်မနေမလိုအပ်သော ဆေးကုသမှုဆိုင်ရာနှင့် သွားဘက်ဆိုင်ရာကုသမှုဆိုင်ရာလုပ်ငန်းစဉ်များကို ယာယီကန့်သတ်ခြင်းများ

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် အပြင်းအထန်ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်သည်။ အဆိုပါရောဂါသည် ယခင်က လူသားများတွင် မတွေ့ရသော ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်သည်။ သက်ကြီးရွယ်အို များနှင့် နာတာရှည်ရောဂါဝေဒနာများခံစားရသောသူများတွင် အထူးအန္တရာယ်ရှိပြီး အနီးကပ်ရှိသူများအကြား တစ်ဦးမှ တစ်ဦးသို့ အလျင်အမြန်ကူးစက်ပျံ့ပွားနိုင်သော COVID-19 ရောဂါသည် အန္တရာယ်အလွန်များသည်။လက်ရှိတွင် အဆိုပါ ရောဂါအတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ရောဂါပိုးသေစေနိုင်သောကုသမှုမျိုးမရှိပါ။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် မီချီဂန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာနသည် မီချီဂန်တွင် ပထမဆုံး COVID-19 ရောဂါရှိသူနှစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါရက်တစ်ရက်တည်းတွင် ကျွန်ုပ်တို့သည် အမိန့်စာအမှတ် ၂၀၂၀-၄ ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်စာတွင် 1963 မီချီဂန် ဖွဲ့စည်း ပုံဥပဒေ အခန်း ၅ အပိုင်း ၁၊ အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေ၊ 1976 PA 390၊ ပြင်ဆင်ချက်အဖြစ်၊ MCL 30.401-421 နှင့် 1945 အစိုးရအရေးပေါ် လုပ်ပိုင်ခွင့်အာဏာများဥပဒေ ၊ 1945 PA 302၊ ပြင်ဆင်ချက်အဖြစ်၊ MCL 10.31-.33 အောက်တွင် မီချီဂန် ပြည်နယ်တစ်ဝှမ်းလုံးကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေသည် "ဥပဒေ MCL 30.403(1)-(2)၏ စွမ်းအားနှင့် အကျိုး သက်ရောက်မှုရှိသည့် အမိန့်စာများ၊ ကြေညာချက်များနှင့် ညွှန်ကြားချက်များ" မှတစ်ဆင့် အစိုးရမှ ဆောင်ရွက်နိုင်သော "သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေအဖြစ်ဖြစ်ပေါ်သည့် အဆိုပါပြည်နယ် သို့မဟုတ် အဆိုပါ ပြည်နယ်ရှိ နေထိုင်သူများအတွက် အန္တရာယ်များနှင့် ကိုင်တွယ်ဖြေရှင်းရန် ကြီးမားသောလုပ်ပိုင်ခွင့်အာဏာများနှင့် တာဝန်များကို မြို့တော်ဝန်ထံသို့ အပ်နှင်းပါသည်။ အလားတူစွာပင် အရေးပေါ်အခြေအနေအား ကြေညာပြီးသည့်နောက် "အစိုးရအနေဖြင့် ဖြစ်ပွားရာနေရာအတွင်း အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်ရန် သို့မဟုတ် အရေးပေါ်အခြေ အနေကို ထိန်းချုပ်ရန် လိုအပ်သည်ဟု ယူဆပါက သက်ဆိုင်ရာအမိန့်များ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်နိုင်ကြောင်း "1945 အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေတွင် ဖော်ပြထားသည်။MCL 10.31(1)။

COVID-19 ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ရန်၊ ရောဂါလွှမ်းမိုးကူးစက်ခံရခြင်းမှ ပြည်နယ်၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ကာကွယ်ရန်၊ အရေးကြီးသောစစ်ဆေးရေးပစ္စည်းများ၊ လေ့ကျင့်ရိယာများနှင့် တစ်ကိုယ်ရည်သုံးအကာအကွယ် ပစ္စည်းများထုတ်လုပ် ရေးအတွက် အချိန်ပေးရန်၊ မလိုအပ်သော သေဆုံးမှုများမှ ရှောင်ကြဉ်နိုင်ရန်အတွက် ဒေသခံများအား နေအိမ် သို့မဟုတ် ၎င်းတို့ နေထိုင်ရာနေရာတွင် အများဆုံးနေထိုင်ကြစေလို ကြောင်း တိုက်ရိုက်ပြောကြားရန် လက်တွေ့တကျလိုအပ်သည်။

1963 မိချီဂန်ဖွဲ့စည်းပုံနှင့် မိချီဂန်ဥပဒေလက်အောက်တွင် ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်မှ အောက်ပါအတိုင်း အမိန့်ထုတ်ပြန်လိုက်သည်-

1. တတ်နိုင်သမျှ အမြန်ဆုံးစတင်ရမည်ဖြစ်သော်လည်း ၂၀၂၀ ခုနှစ်၊ မတ်လ ၂၁ ရက်၊ ညနေ ၅:၀၀ နာရီထက် ပို၍နောက်မကျရပါ။ အမိန့်ကြော်ငြာစာ ၂၀၂၀-၄ တွင် ပြည်နယ်အရေးပေါ်အခြေအနေကြေညာချက်သက်ရောက်ချိန်အထိ ဆက်ရှိနေပါမည်။ ဆေးရုံများအားလုံး၊ လွတ်လပ်စွာတည်ရှိနေသော ခွဲစိတ်ကုသမှုဆိုင်ရာ ပြင်ပလူနာဌာနများ၊ နှင့် သွားဆေးခန်းများ၊ နှင့် ပြည်နယ်အနှံ့တွင် ဆောင်ရွက်နေသော ပြင်ပလူနာဌာနများအားလုံး (စုပေါင်း၍ပြောရလျှင် “အကျုံးဝင်သောနေရာများ”)။ သည် အမိန့်ကြော်ငြာစာ ၂၀၂၀-၄ ၏ အပိုင်း ၃ အရ ပြည်နယ်အရေးပေါ်အခြေအနေကို မပယ်ဖျက်မခြင်း၊ မဖြစ်မနေမဟုတ်သော လုပ်ငန်း စဉ်များအားလုံးကို ယာယီရွှေ့ဆိုင်းရန်အစီအစဉ်ဆွဲထားရပါမည် (“မဖြစ်မနေမလိုအပ်သောလုပ်ငန်းစဉ်ရွှေ့ဆိုင်းရေးအစီအစဉ်” သို့မဟုတ် “အစီအစဉ်”)။ ဤအမိန့်၏ရည်ရွယ်ချက်အတွက်၊ “မဖြစ်မနေမလိုအပ်သောလုပ်ငန်းစဉ်” သည် လိုင်စင်ရထားသော ဆေးကုသမှုဖြည့်ဆည်းပေးသူမှဆုံးဖြတ်သည့်အတိုင်း အရေးပေါ်ဆေးကုသမှုလုပ်ဆောင်ရန် သို့မဟုတ် လူနာ၏ ကျန်းမာရေး နှင့် ဘေးကင်းရေးကို ထိန်းသိမ်းရန်မဟုတ်သော မလိုအပ်သည့် ဆေးကုသမှု သို့မဟုတ် သွားဘက်ဆိုင်ရာ ကုသမှုလုပ်ငန်းစဉ်ကို ဆိုလိုပါသည်။

2. ရွှေ့ဆိုင်းမှုကြောင့် လူနာ၏ ကျန်းမာရေး၊ ဘေးကင်းရေး၊ နှင့် လူမှုဖူလုံရေးတို့ကို သိသာစွာသက်ရောက်မှုရှိစေမည့် အရေးပေါ်ကိစ္စရပ် သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုနှင့်ဆက်စပ်နေသော ခွဲစိတ်မှုတို့မှလွဲ၍၊ စိတ်ကြိုက်ခွဲစိတ်မှု သို့မဟုတ် အလှအပရေးရာ ခွဲစိတ်မှုလုပ်ဆောင်သော ဆေးကုသမှုစင်တာ သို့မဟုတ် ရုံးတို့အပါအဝင် ဆေးကုသမှုလုပ်ငန်းစဉ်များ ဆောင်ရွက်သည့် အကျုံးဝင်သောနေရာအတွက် အစီအစဉ်သည် အနည်းဆုံး၊ အဆစ်အစားထိုးမှု၊ အဆီချခွဲစိတ်မှု၊ နှင့် အလှအပရေးရာခွဲစိတ်မှုတို့ကို ရွှေ့ဆိုင်းရပါမည်။ ဆေးကုသမှုလုပ်ငန်းစဉ်များဆောင်ရွက်သည့် အကျုံးဝင်သောနေရာအတွက် အစီအစဉ်သည် ကာလရှည် (နှလုံးသွေးလွှတ်ကြောဆိုင်ရာရောဂါ၊ နှလုံးမခုန်ခြင်း၊ နှင့် နှလုံးခုန်နှုန်းမမှန်ခြင်းတို့ပါဝင်သော) နှလုံးသွေးလွှတ်ကြောဆိုင်ရာ ရောဂါနှင့် စပ်ဆက်နေသော ခွဲစိတ်မှုများ၊ အကြိတ်ဆိုင်ရာ စစ်ဆေးခြင်း၊ ကုသခြင်း၊ နှင့် ဆက်စပ်လုပ်ငန်းစဉ်များ၊ ကိုယ်ဝန်ဆောင်ခြင်းကြောင့် လာရောက်မှုများနှင့် လုပ်ငန်းစဉ်များ၊ မီးဖွားခြင်း၊ ကိုယ်အင်္ဂါအစားထိုးခြင်း၊ နှင့် ကျောက်ကပ်သန့်စင်ရေးနှင့်ဆက်စပ်နေသောလုပ်ငန်းစဉ်များကို ရွှေ့ဆိုင်းခြင်းမပြုရပါ။ ဆေးကုသမှုလုပ်ငန်းစဉ်များဆောင်ရွက်သည့် အကျုံးဝင်သောနေရာအတွက် အစီအစဉ်သည် ရွှေ့ဆိုင်းမှုကြောင့် လူနာ၏ ကျန်းမာရေး၊ ဘေးကင်းရေး၊ နှင့် လူမှုဖူလုံရေး တို့ကို သိသာစွာသက်ရောက်မှုရှိစေမည့် အရေးပေါ်ကိစ္စရပ် သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုနှင့်ဆက်စပ်နေသော ခွဲစိတ်မှုတို့ကို ရွှေ့ဆိုင်းခြင်းမပြုရပါ။

3. သွားဘက်ဆိုင်ရာကုသမှုလုပ်ငန်းစဉ်များဆောင်ရွက်သည့် အကျုံးဝင်သောနေရာအတွက်အစီအစဉ်သည် အနည်းဆုံး၊ အလှအပရေးရာ သို့မဟုတ် အလှဆင်သည့်လုပ်ဆောင်ချက်တစ်စုံတစ်ရာ (သွားဖြူအောင်လုပ်ခြင်း၊ သွားကျောက်ခြစ်ခြင်း၊ သို့မဟုတ် သွား ညီအောင်လုပ်ခြင်း)၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်စပ်လျဉ်းသော ပုံမှန်ချိန်းဆိုမှုတစ်စုံတစ်ရာ၊ နာကျင်မှု သို့မဟုတ် ပိုး ကူးစက်မှုကို မသက်သာစေသော၊ သွားနှင့်မေးရိုးဆိုင်ရာလုပ်ဆောင်ချက်ကို ပြန်လည်ကောင်းမွန်ခြင်းမရှိစေသော၊ သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုနှင့်မဆိုင်သော၊ သွားနှင့်မေးရိုးဆိုင်ရာကုသမှုလုပ်ငန်းစဉ်တစ်စုံတစ်ရာ၊ သွားနှင့်သွားဖုံးဆိုင်ရာ အလှအပ ခွဲစိတ်မှုတစ်စုံတစ်ရာ၊ အချိုးအစားမညီသည့် သွားပိုးစားခြင်းမရှိသောသွားကို နှုတ်ယူမှုတစ်စုံတစ်ရာ၊ နှင့် ကျန်းမာသော လူနာ များ၏ သွားနှင့်သွားဖုံးဆိုင်ရာအတွက် ပြန်လည်ခေါ်ယူစစ်ဆေးမှုတစ်စုံတစ်ရာကို ရွှေ့ဆိုင်းရပါမည်။ သွားကုသမှုလုပ်ငန်းစဉ်များဆောင်ရွက်သည့် အကျုံးဝင်သောနေရာသည် ဆက်လက်ဖွင့်လှစ်ထားရန် ရွေးချယ်ပါက၊ ၎င်း၏အစီအစဉ်သည် ရွှေ့ဆိုင်းမှုကြောင့် လူနာ၏ ကျန်းမာရေး၊ ဘေးကင်းရေး၊ နှင့် လူမှုဖူလုံရေးချက် တို့ကို သိသာစွာသက်ရောက်မှုရှိစေမည့် အရေးပေါ်ကိစ္စရပ် သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုနှင့်ဆက်စပ်နေသော ခွဲစိတ်မှုတို့ကို ရွှေ့ဆိုင်းခြင်းမပြုရပါ။

4. အကျုံးဝင်သောနေရာသည် ၎င်း၏ မဖြစ်မနေမဟုတ်သော လုပ်ငန်းစဉ်များကို ရွှေ့ဆိုင်းရေးအစီအစဉ်ပိုင်သည့် ကန့်သတ်ချက်များကို လိုက်နာရပါမည်။
5. ဤအမိန့်သည် ထိခိုက်ခံစားရသော ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းဥပဒေအရ ၎င်း၏ဝန်ထမ်းများ သို့မဟုတ် အခြားသောအလုပ်ရှင်၏ဝန်ထမ်းများတွင် တာဝန်ရှိမှုတစ်စုံတစ်ရာအား ပြောင်းလဲစေမည်မဟုတ်ပါ။
6. လိုင်စင်ထုတ်ပေးခြင်းနှင့် စည်းကမ်းထိန်းသိမ်းရေးရာဌာန၏ဒါရိုက်တာသည် ဤအမိန့်ကိုအတည်ပြုရန် လိုအပ်သည့်အတိုင်း ဥပဒေအရ အမိန့်များ သို့မဟုတ် ညွှန်ကြားချက်များကို ထုတ်ပြန်ပါမည်။
7. MCL 10.33 နှင့် MCL 30.405(3) နှင့်အရ ဤအမိန့်စာအား သဘောဆန္ဒအလျောက် တမင်ချိုးဖောက်ခြင်းသည် ပြစ်မှုဖြစ်သည်။

ကျွန်ုပ်၏ လက်နှင့် မီချီဂန်ပြည်နယ်၏ ကြီးမားသောစည်းတံဆိပ်ကို ခတ်နှိပ်ပေးအပ်ပါသည်။

နေ့စွဲ- ၂၀၂၀ ခုနှစ်၊ မတ်လ ၂၀ ရက်
 အချိန်- ညနေ ၄:၀၉ နာရီ


 GRETCHEN WHITMER
 မြို့တော်

မြို့တော်ဝန်၏ ညွှန်ကြားချက်အရ-

ပြည်နယ်အတွင်းရေးမှူး